

မြန်မာ့ဒီမိုကရေစီအရေး အစာငတ်ခံဆန္ဒပြတိုက်ပွဲ

ခရီးရှည်ချီတက်ဆန္ဒပြပွဲနှင့်

စက်တင်ဘာ ၃၀ ရက် ၂၀၀၄

published by
the Communication and Media Operators Committee

Visit our websites:
<http://longmarchhandhungerstrike.odfb.org>

□ www.hungerstrike4burma.com

၁၀ ရက်မြောက်နေ့

တစ်လ တင်းတင်း ပြည့်ခဲ့ပြီ

□ အပူချိန် ၅၈-ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းနေပြီး မိုးရွာသွန်းနေသည့် နယူး ယောက် ရာသီဥတုအောက်တွင် မြို့သူမြို့သားများက အန္တေးထည်ဝတ်၊ ထီးဆောင်းပြီး လမ်းသွားသူကသွား၊ အချို့ကလည်း ကော်ဖီဆိုင်ဝင်ပြီး ကော်ဖီပူပူ တခွက်မော့ကာ သတင်းစာဖတ် နှင့် ရာသီဥတုဒဏ်ကို မေ့ပျောက်ကာ အေးအေးလူလူ သွားလာ လျှက်ရှိကြသည်။

□ နေပူပူ မိုးရွာရွာ ရာသီဥတုဒဏ်ကို ရှောင်ပြေးမပုန်းပဲ ကြံ့ကြံ့ ခိုင်ရင်ခိုင်ရင်း ကုလသမဂ္ဂ အဆောက်အဦး ရှိရာဘက်သို့ မျှော်လင့်တကြီး ကြည့်နေကြသည့် လူတစ်စု။ တိတိကျကျ ပြောရလျှင် လူ ၆-ယောက်။

□ ကုလသမဂ္ဂသို့ လာရောက်ကြသည့် သူများနှင့် မတူ တမူထူးခြားစွာ ခပ်နွမ်းနွမ်းသာ ဝတ်စားဆင်ယင်နိုင်ကြသည်။ ၁၀-ရက်လုံးလုံး ရေမှတစ်ပါး အစာ အဟာရ ဖြစ်စရာများကို မစားသုံးသည့်အတွက် သူတို့၏ အသားရည်များ ခမ်းခြောက် ကာ၊ အားအင်ချို့ တဲ့နေသော ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်ပိုးရင်း မာန်တင်း နေကြသည့် ရဲဘော်ခြောက်ဦး။

□ စက်တင်ဘာလ တစ်ရက်နေ့မှ စတင်ကာ အခရီးရှည်ချီတက်ခြင်းနှင့် အစာ ဝတ်ခံ ဆန္ဒပြတိုက်ပွဲ ကို ဆင်နွှဲလာခဲ့သည်မှာ ယနေ့ တစ်လ တင်းတင်း ပြည့်ခဲ့ပြီ။ သူတို့၏ ခန္ဓာကိုယ်ကပ်ပန်းမှုမျိုးစုံ၊ အခက်အခဲမျိုးစုံတို့၏ ဒဏ်ကြောင့် နွမ်းလျ ချိန်နဲ့ နေကြပြီ ဖြစ်သော်လည်း စိတ်အင်အားက မူလကထက် တပြားသားမှ မလျော့။

□ ယခုကဲ့သို့ လာရောက်ဆန္ဒပြနိုင်ရန် ကာလအတန်ကြာ ကျင့်သားရပြီး အဆင်ပြေနေပြီဖြစ်သည့် အလုပ်အကိုင်များကို သူတို့ စွန့် လွှတ်ခဲ့ရသည်။ စိုးရိမ်ပူပန် နေကြသည့် ဇနီး၊ သားသမီး နှင့် မိတ်ဆွေများကို သူတို့ မျက်ကွယ် ပြုထားခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်၏ မျက်နှာကိုမှ မကြည့်ပဲ သန်းပေါင်းငါးဆယ်သော ပြည်သူလူထု အတွက် အလုပ်သင့်ဆုံးအလုပ်ကို အသင့်လျှင် ဆုံးသောအချိန်တွင် လုပ်မည်ဟု ဆုံးဖြတ်ကာ သူတို့ ရှေ့ ဆက်တိုးခဲ့ကြသည်။ ထိုသို့ တိုက်ပွဲဝင်ခဲ့သည့် အတွက် ပြည်တွင်းမှ အားပေး ထောက်ခံမှု၊ နိုင်ငံအသီးသီးမှ မျိုးချစ်မြန်မာများအဖွဲ့၏ စည်းလုံး ညီညွတ်စွာ အတူတကွတိုက်ပွဲဝင်မည့်အကြောင်း အားပေး ထောက်ခံမှုများ နှင့် သတင်း ဌာနမျိုးစုံတို့၏ အာရုံစိုက်မှုကို သူတို့ ရရှိခဲ့ကြသည်။

□ အမေရိကန်အစိုးရက "မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ထောက်ခံ ကြောင်း နှင့် ကုလသမဂ္ဂမှ ထိရောက်စွာဖြေရှင်းပေးရန်" တိုက်တွန်းလိုက်ကြောင်း သတင်းကို လည်းသူတို့ ကြားသိခဲ့ရပြီဖြစ်သည်။ ထိုထိုသော အဖိုးတန်သည့် တုန့်ပြန် မှုများသည် သူတို့ မျှော်မှန်း ထားသည့် အတိုင်း တဖြည်းဖြည်း ဖြစ်လာ ခဲ့ချေပြီ။

□ နာရီပေါင်း ၂၅၀-ကျော်ကြာအောင် ရေမှတစ်ပါး တခြားမစားသောက်ရသည့် အတွက်၊ တချက်တချက်ပိုက်ထဲမှ ထိုးထိုးကာအောင်ခြင်း၊ ကြို့ ထိုးခြင်း၊ ကြက်တက်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း စသည့် ပြောပြရန် လွယ်ပြီး ခံရခက်သည့် ဝေဒနာများကို သူတို့ ခံစားနေကြသော်လည်း.....

□ မျက်လုံးကို ဖွင့် နားကို စွင့်ကာ ကုလသမဂ္ဂ အဆောက်အဦသို့ မျှော်ကြည့်လျက် စက္ကန့် တိုင်းကို စိတ်လှုပ်ရှားစွာဖြင့်သူတို့ ဖြတ်သန်းလျက်ရှိကြသည်။

□ ယနေ့ သည် (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် လက်ထက်တွင် ယခင်တစ်မျှ မပြုလုပ်ခဲ့ဖူးသည့်) မြန်မာ့အရေး ဆွေးနွေးပွဲကို ကျင်းပသည့် ဒုတိယမြောက်နေ့ ဖြစ်သည်။ ကိုဖီအာနန် ကိုယ်တိုင် ဦးစီးပြီး ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းအပါအဝင် နိုင်ငံ ၁၂-နိုင်ငံက ထိပ်တန်း ကိုယ်စားလှယ်များနှင့် မြန်မာပြည် ဒီမိုကရေစီတည်ဆောက်ရေးကို ဦးတည်မည့် ဖိအားပေးရေးကို ဆွေးနွေးကြနေပြီဖြစ်သည်။

□ မကြာမီ အဖြူအမည်း သဲသဲကွဲကွဲသိရမည့် ဆုံးဖြတ်ချက်များကို သူတို့ အသက်နှင့်အမျှတန်ဖိုးထားသည်။ မျက်စိပိတ်၊ နားပိတ်နှင့် လူ့ အခွင့်အရေးမန်သမျှ ချိုးဖောက်ခြင်းခံနေရသည့် ပြည်သူလူထုကို သူတို့ လွတ်မြောက်စေချင်လှပြီ။ ကမ္ဘာနှင့်ရင်ဆောင်တန်းကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ကြီး တစ်ခုကို နောင်လာမည့် မျိုးဆက်သစ်လူငယ်များအတွက် သူတို့ ထားရစ်ခဲ့ချင်ကြပြီ။ ဤသို့ မှန်ကန်သောစေတနာနှင့် ကြိုးစားအား ထုတ်မှုတို့ နှင့် ထိုက်တန်သည့် တုန့်ပြန်မှုတစ်ခုကို သူတို့ ရလိမ့်မည်ဟု ယုံကြည်ရင်း မဝေးတော့သော နက်ပြန်အတွက် သူတို့ ဆက်လက် အားတင်းလိုက်ကြသည်။

□ (မှတ်ချက်။ ။ အဖွဲ့ အစည်းပေါင်း ရှစ်ခုဖြင့်စုပေါင်းကာ ဖွဲ့ စည်းထားသော ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း (ဂျပန်) နှင့် ချင်းတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်) မှ မပုို သော အစာငတ်ခံ ဆန္ဒပြတိုက်ပွဲကို အားပေးထောက်ခံကြောင်း သဝဏ်လွှာကို လက်ခံရရှိပါသဖြင့် တိုက်ပွဲ ဝင်ရဲဘော်များက ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။)

- ဆက်သွယ်ရန်**
- **ဘဏ္ဍရေးဆိုင်ရာကော်မတီ** --- ဖေနီ (၉၁၇-၄၄၅-၉၂၂) ၊ မနန်းစံနွဲ့ (၉၁၇-၅၁၉-၃၇၇၁) မသဖြေ (၉၀၇-၇၀၄-၄၆၂၃) ၊ မကော့ခိုင်(၉၁၇-၂၉၁-၉၀၆၂) ၊ ကိုကျွ (၉၁၇-၉၅၁-၂၄၂၀) ၊ ကိုအောင်အောင် (၇၀၈-၃၃၅-၀၉၁၁)
 - **ကူညီစောင့်ရှောက်ရေးကော်မတီ** --- ကိုရဲထွန်း (၇၁၈-၆၇၂-၈၇၈၉) ၊ ကိုနိုင်ကျော်မိုး (၇၁၈-၈၁၃-၂၄၂၀) ၊ ကိုရိုးမိုး (၇၁၈-၃၈၆-၃၃၉၅) ၊ ကိုနိုင်ကြီး (၆၃၁-၅၇၄-၅၆၃၂) ၊ ကိုသောင်းထွန်း (၂၀၂-၃၃၈-၀၀၄၈) ၊ မသဖြေ(၉၀၇-၇၀၄-၄၆၂၃) ၊ ကိုမိုက်ကယ် (၇၁၈-၈၁၃-၂၄၂၀) ၊ ကိုဇာနည်မင်းထက် (၇၁၈-၈၁၃-၂၄၂၀) ၊ နန်းစွန်းဦး (၂၀၂-၃၃၈-၀၀၄၈) ၊ ကိုဇော်ကြီး ၊ မနန်းစံနွဲ့ (၉၁၇-၅၁၉-၃၇၇၁) ၊ မဖြေဖြေ (၉၀၇-၇၀၄-၂၁၄၄) ၊ ဖေနီ (၉၁၇-၄၄၅-၉၂၂) ၊ မကော့ခိုင်(၉၁၇-၂၉၁-၉၀၆၂)
 - **သတင်းနှင့်မြန်ကြားရေးကော်မတီ** --- ကိုမင်းဆန်းမင်း (၇၁၈-၄၄၄-၅၂၉၂) ၊ ကိုဥာဏ်ဝင်းလတ် (၆၄၆-၃၂၀-၅၃၁၁) ၊ ဖေနီ (၉၁၇-၄၄၅-၉၂၂) ၊ မနန်းစံနွဲ့ (၉၁၇-၅၁၉-၃၇၇၁) ၊ ကိုအောင်ကျော်မြင့် (၆၀၇-၃၃၅-၇၀၄၄) ၊ ကိုရန်မျိုးအောင် (၅၈၅-၅၇၆-၈၅၂၀)
 - **သယ်ယူပို့ဆောင်ရေးနှင့်နေရာချထားရေးကော်မတီ** --- ကိုဝင်းရိန် (၇၁၈-၃၃၅-၅၉၂၃) ၊ ကိုဆန်းမြင့် (၉၀၇-၅၂၃-၅၂၂၇) ၊ ကိုမိုးချမ်း (၆၄၆-၆၄၃-၈၆၈၉) ၊ မဖြေဖြေ (၉၀၇-၇၀၄-၂၁၄၄) ၊ နန်းစွန်းဦး (၂၀၂-၃၃၈-၀၀၄၈)